



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

တရားမျှတရေး အတူတကွ မြှင့်တင်ပေး

တရားစီရင်ရေး၏ မဟာ ဗျူဟာစီမံကိန်း (၂၀၁၅ - ၂၀၁၇)

ဒုတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၁၆)





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်



တရားမျှတရေး အတူတကွ မြှင့်တင်ပေး

ဒုတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၁၆)





တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ဒုတိယနှစ်အစီအစဉ် (၂၀၁၆) ခုနှစ်

၁



အပိုင်း (၁) အများပြည်သူ၏ တရားမျှတမှုလက်လှမ်းမီရေးကို ကာကွယ်စောင့်ရှောက်ရန်

၅



အပိုင်း (၂) လူထု၏အသိအမြင်ကို မြှင့်တင်ပေးရန်

၇



အပိုင်း (၃) တရားစီရင်ရေး၏လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးရန်

၈



အပိုင်း(၄) သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာ

၉




အပိုင်း(၅) အမှုများစစ်ဆေးရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန်

၁၁



အတိုကောက်အခေါ်အဝေါ်များ

၁၄



တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ဒုတိယနှစ်အစီအစဉ် (၂၀၁၆) ခုနှစ်

မြန်မာနိုင်ငံတရားစီရင်ရေးသည် လူတိုင်းသို့ အရည်အသွေးမြင့်တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကိုမြှင့်တင်ရန် အသေအချာကတိထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေး၏လုပ်ငန်းတာဝန်များအောင်မြင်စေရန် အောက်ပါအတိုင်းတရားစီရင်ရေးဆိုင်ရာရည်မှန်းချက်များ ထားရှိပါသည်-

- တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊
- ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ပေါ်ထွန်းရေး၊
- အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊
- တရားရုံးများ၏ဂုဏ်သိက္ခာ မြှင့်တင်ရေး။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အဆိုပါတရားစီရင်ရေးဆိုင်ရာရည်မှန်းချက်များနှင့်ကိုက်ညီရန် ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၁၅-၂၀၁၇ ခုနှစ်)ကို ထုတ်ပြန်၍ ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ တရားစီရင်ရေး၏ အဓိကရည်မှန်းချက်များအောင်မြင်စေရန် အောက်ပါမဟာဗျူဟာနယ်ပယ် (၅)ရပ်တွင် ဦးစားပေးအဆင့်သတ်မှတ်၍ ဆောင်ရွက်ခဲ့ပါသည်-

- အများပြည်သူ၏ တရားမျှတမှုလက်လှမ်းမီရေးကို ကာကွယ်စောင့်ရှောက်ရန်၊
- လူထု၏အသိအမြင်ကို မြှင့်တင်ပေးရန်၊
- တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးရန်၊
- တရားစီရင်ရေး၏ သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာကို အာမခံနိုင်သည့် ကတိကဝတ်ထိန်းသိမ်းရန်၊
- အမှုများစစ်ဆေးစီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မှု အားကောင်းလာစေရန်။

ပထမနှစ်လုပ်ငန်းအစီအစဉ်(၂၀၁၅)ခုနှစ်တွင် အထူးအရေးကြီးဦးစားပေးအစီအစဉ်များကို နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အစီအစဉ်တွင် တောင်ငူခရိုင်တရားရုံး၊ လှိုင်သာယာမြို့နယ်တရားရုံးနှင့် ဘားအံမြို့နယ်တရားရုံးတို့ကို ရှေ့ပြေးတရားရုံးများအဖြစ်သတ်မှတ်၍ အများပြည်သူဆိုင်ရာ ခေတ်မီအမှုလက်ခံဌာနများ၊ အများပြည်သူကိုယ်တိုင် သတင်းအချက်အလက်ရယူနိုင်သည့် ကောင်တာများထားရှိပေးခြင်း၊ ခေတ်မီ အထောက်အပံ့ပစ္စည်းများထားရှိပေးခြင်း၊ ရှေ့ပြေးတရားရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများနှင့်ရုံးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်ဆိုင်ရာသင်တန်းများ၊ ဝန်ဆောင်မှုနှင့်ပြောဆိုဆက်ဆံမှုဆိုင်ရာ သင်တန်းများပေးခြင်း၊ မူခင်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ စတင်အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရားစီရင်ရေးစီမံခန့်ခွဲမှုမြှင့်တင်ရန်အတွက် သတင်းအချက်အလက် နည်းပညာနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ စာချွန်တော်ဌာန စသည့် ဌာနသစ်များ ဖွဲ့စည်းခြင်း၊ လေ့ကျင့်ဌာနနှင့် တရားစီရင်ရေးဆိုင်ရာလေ့ကျင့်ရေးသင်တန်းကျောင်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် တရားရုံးသတင်းအချက်အလက်ဆိုင်ရာအစီအစဉ်များအကောင်အထည်ဖော်ခြင်းတို့ကိုဆောင်ရွက်ခဲ့သည့်အပြင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်များ၏ တစ်စုတစ်စည်းတည်းသော တရားရုံးဘတ်ဂျက်ကို စီမံကြီးကြပ်သည့်စွမ်းဆောင်ရည်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာ၍တာဝန်ခံမှုရှိသော ဘတ်ဂျက်သုံးစွဲရေးစနစ်တို့ကို လုပ်ဆောင်ခြင်း စသည့်တို့ကို ပြုလုပ်ခဲ့ ပါသည်။


ထို့ပြင် တရားရုံးအဆင့်ဆင့်တွင် အများပြည်သူကို သတင်းအချက်အလက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သတင်းပြန်ကြားရေးဌာနများ တည်ထောင်ပြီး၊ တရားရုံးသတင်းပြန်ကြားရေးအရာရှိများ ခန့်ထားပေးခြင်း၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများအား သတင်းမီဒီယာနှင့်ဆက်ဆံရေးသင်တန်းများ ပို့ချပေးခြင်း၊ တရားရုံးသတင်းမီဒီယာလက်စွဲစာအုပ်ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်တွင် အကောင်အထည်ဖော်မည့် ဒုတိယနှစ်လုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်လိုက်ပါသည်။ ဤဒုတိယနှစ်အစီအစဉ်တွင် အောက်ပါ လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရန် ရည်ရွယ်ပါသည်-

- ရှေ့ပြေးတရားရုံးများ တိုးချဲ့သတ်မှတ်ရေးကို အထူးအလေးထား ဆောင်ရွက် ခြင်း၊
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူခင်းဆိုင်ရာသတင်းအချက်အလက် စနစ်ကို အဆင့်မြှင့်တင်ခြင်း၊
- တရားလွှတ်တော်များ၌ မူခင်းဆိုင်ရာ သတင်းအချက်အလက်စနစ် တည်ထောင်ခြင်း၊
- သတင်းလက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊
- တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများအား သတင်းအချက်အလက် နည်းပညာသင်တန်းများ ပို့ချခြင်း၊
- တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်နှင့်ဆိုင်သည့် ကိစ္စရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
- လုပ်ငန်းဝင်သင်တန်း၏သင်ရိုးညွှန်းတမ်းကို အဆင့်မြှင့်တင်ခြင်း၊
- ဥပဒေသစ်များအတွက် မူဝါဒများနှင့် ၎င်းတို့၏ အကောင်အထည်ဖော်မှု ယန္တရားများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊

၂၀၁၆ ခုနှစ်လုပ်ငန်းအစီအစဉ်သည် ၂၀၁၅-၂၀၁၇ ခုနှစ် သုံးနှစ်တာမဟာဗျူဟာစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ပိုမို ကောင်းမွန်သောတရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားသည့်မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။ ချမှတ်ထားသည့် မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်သည် ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကျိုးသက်ဆိုင်သူများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်



မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန် ရှိသူ	ရလဒ် တိုင်းတာခြင်း
၁.၁. တရားရုံး ဝန်ဆောင်မှု လုပ်ငန်းများကို အလွယ်တကူ လက်လှမ်းမီနိုင်ရေး တိုးမြှင့်လုပ်ဆောင် ရန်	၁.၁.၁. အများပြည်သူ ကိုယ်တိုင် သတင်းအချက်အလက်ရယူနိုင် သည့် ကောင်တာများထားရှိပေး ခြင်း	- တိုးချဲ့ရှေ့ပြေးတရားရုံးများတွင် သတင်းအချက်အလက် (ဥပမာ လက်ကမ်းစာစောင်များ) ဖြန့်ဖြူးရန် စားပွဲကောင်တာများထားရှိ ပေးခြင်း - တည်ဆောက်မည့်တရားရုံးများတွင် သတင်းအချက်အလက် (ဥပမာ လက်ကမ်းစာစောင်များ) ဖြန့်ဖြူးရန် စားပွဲကောင်တာများ ထားရှိပေးခြင်း	အထူး အရေးကြီး	BLDP+ IP	ပြည်သူများ၏ ကျေနပ်မှု (တရားရုံး အသုံးပြုသူ ဆန်းစစ်ချက်)
	၁.၁.၂. အများပြည်သူဆိုင်ရာ ခေတ်မီအမှုလက်ခံဌာနများ ရှေ့ပြေး နမူနာပုံစံရေးဆွဲခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း	- တိုးချဲ့ရှေ့ပြေးတရားရုံးများတွင် အမှုလက်ခံဌာနများ ထားရှိခြင်း - တည်ဆောက်မည့်တရားရုံးများတွင် အမှုလက်ခံဌာနများ ထားရှိ ပေးခြင်း	အထူး အရေးကြီး	BLDP+ IP	ပြည်သူများ၏ ကျေနပ်မှု
၁.၂. ပြည်သူများ၊ တရားစွဲဆိုသူများ နှင့် တရားစွဲဆိုခြင်း ခံရသူများအားလုံး ကို ယဉ်ကျေး လှိုက်လှဲလိုလားစွာ ဆက်ဆံပေးရန်	၁.၂.၁. တရားသူကြီးများ၊ ရုံး ဝန်ထမ်းများကို ဝန်ဆောင်မှု နှင့် ဆက်ဆံပြောဆိုမှု သင်တန်းများ ပေးခြင်း	- ဝန်ဆောင်မှုနှင့် ဆက်ဆံ ပြောဆိုမှု စံသတ်မှတ်ချက်များ၊ သင်တန်းအစီအစဉ်များ မြှင့်တင်ပေးခြင်း - တိုးချဲ့ရှေ့ပြေးတရားရုံးများ၏ တရားသူကြီးများနှင့် ရုံးဝန်ထမ်း များအား ဝန်ဆောင်မှုနှင့်ဆက်ဆံမှုသင်တန်းများ ပေးခြင်း - သင်တန်းဆရာများကို ဝန်ဆောင်မှုနှင့် ဆက်ဆံမှုဆိုင်ရာသင်တန်း များပေးခြင်း	အထူး အရေးကြီး	TDP+ HC + PRLP+ UNDP	သင်တန်းတက်ရောက် သူများ၏ သုံးသပ်ချက် + တရားရုံးအသုံးပြုသူ များ၏ ကျေနပ်မှု
	၁.၂.၂. တရားရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ စေရေးအတွက် မူခင်းသတင်း အချက်အလက်စနစ်အား မြှင့်တင် ပေးခြင်း	- မူခင်းသတင်းအချက်အလက်စနစ်ကို USC တွင် မြှင့်တင်ခြင်း - မူခင်းသတင်းအချက်အလက်စနစ်ကို HC တွင် စတင်အကောင် အထည်ဖော်ခြင်း - HC မှ ကွန်ပျူတာဝန်ထမ်းများအား မူခင်းသတင်းအချက်အလက် အသုံးပြုမှု သင်တန်းပေးခြင်း - HC ၏ မူခင်းသတင်းအချက်အလက်များ စတင်ထည့်သွင်းခြင်း	အထူး အရေးကြီး	IT&PRDP +CRJDP+ CJDP+ HC+ UNDP	အချိန်မီပြီးစီးမှု+ အသုံးပြုသူ အရေအတွက်
	၁.၂.၃. တရားမမှုခင်းများတွင် စေ့စပ်ဖြန့်ဖြေမှုနည်းလမ်းအသုံး ပြုနိုင်ရေးအတွက် ဖြစ်နိုင်ခြေများ ကို လေ့လာခြင်း	- အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း - စာတမ်းပြုစုတင်ပြခြင်း - လုပ်ထုံးလုပ်နည်းရေးဆွဲခြင်း	အလယ် အလတ် အဆင့် ဦးစားပေး	IR&RDP+ LPDP+ IP	တက်ရောက်သူများ၏ သုံးသပ်ချက် သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု



အပိုင်း (၁) အများပြည်သူ၏ တရားမျှတမှုလက်လှမ်းမီရေးကို ကာကွယ်စောင့်ရှောက်ရန်

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန် ရှိသူ	ရလဒ် တိုင်းတာခြင်း
၁.၃. တရားရုံး ဝန်ဆောင်မှုများကို ပြည်သူများ လက်လှမ်း မီစေရေးအတွက် တရားရုံး အဆင်အပြင် များကို ပေါင်းစည်းထားသော ဒီဇိုင်းပုံစံ များ ဖြင့် ပြန်လည် မွမ်းမံရန်	၁.၃.၁. ပြည်စုံလုံလောက်၍ စိတ်ချရသော အခွင့်အလမ်း များ ပေးအပ်နိုင်ရန်နှင့် ပြည်သူများ၏ ယုံကြည်မှု တိုးမြှင့်လာစေရန်အတွက် တိုးချဲ့ရွှေ့ပြေးတရားရုံး များ တွင် အထောက်အပံ့ပစ္စည်း များ ခေတ်မီအောင်ဆောင် ရွက်ခြင်း။	- တိုးချဲ့ရွှေ့ပြေးတရားရုံးအသီးသီးအတွက် ပြန်လည်မွမ်းမံသည့် အစီအစဉ်များ ချမှတ်ခြင်း - တိုးချဲ့ရွှေ့ပြေးတရားရုံးများတွင် ဒီဇိုင်းပြောင်းလဲခြင်း (သင်္ကေတများ၊ ရုံးတွင်းလမ်းညွှန်) - တိုးချဲ့ရွှေ့ပြေးတရားရုံးအသီးသီးအတွက် အထောက်အပံ့ပစ္စည်းများ ဆောင်ရွက်ပေးခြင်း	အထူး အရေးကြီး	BLDP + PRLP+ IP+ UNDP	သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု တရားရုံးအသုံးပြုသူ များ၏ ကျေနပ်မှု
	၁.၃.၂. တစ်နိုင်ငံလုံးရှိ တရားရုံး များ၏ အထောက် အပံ့ပစ္စည်းများ တိုးတက်ရေး အစီအစဉ်များ မြှင့်တင်ခြင်း နှင့် လက်တွေ့ အကောင် အထည်ဖော်ခြင်း။	- တရားရုံးများ၏ အထောက်အပံ့ပစ္စည်းတိုးတက်ရေး အစီအစဉ်များ ချမှတ်ခြင်း - ရွေးချယ်ထားသည့် တရားရုံးများတွင် ကလေးသက်သေစစ်မေးရန် အထောက်အပံ့ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ IP များနှင့် ပူးပေါင်း အကဲဖြတ်မှုများအပေါ် အခြေခံ၍ ကလေးသူငယ်များအတွက် ကောင်းမွန်သည့် တရားရုံးပတ်ဝန်းကျင်ထူထောင်ပေးခြင်း	ထိပ်တန်း အဆင့် ဦးစားပေး	BLDP + HC+ UNICEF	သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု တရားရုံးအသုံးပြုသူ များ၏ ကျေနပ်မှု

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၂.၁. သတင်း မီဒီယာများ၊ ပြည်သူများနှင့် ဆက်ဆံပြောဆိုမှု ကို မြှင့်တင်ရန်	၂.၁.၁. တရားသူကြီးနှင့် ရုံးဝန်ထမ်းများအား သတင်း မီဒီယာနှင့်ဆက်ဆံရေး သင်တန်းများ ပို့ချခြင်း	တရားရေးသင်တန်းကျောင်းတွင် တရားသူကြီးအသစ်များနှင့် မွမ်းမံသင်တန်းများအတွက် ကျွမ်းကျင်သူဖြင့် ပို့ချရန်စီစဉ်ခြင်း	အထူး အရေးကြီး	TDP + PRLP+ IP	သင်တန်းပေးမှုအရေ အတွက်+ သင်တန်း မစတင်မီ/ ပြီးနောက် စမ်းသပ်စစ်ဆေးမှုများ
	၂.၁.၂. တရားရုံးအဆင့်ဆင့်တွင် အများပြည်သူကိုသတင်းအချက် အလက်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ခြင်း	- ဆရာဖြစ်သင်တန်းနှင့်တာဝန်ပေးခံရသူများကို ကျွမ်းကျင်သူဖြင့် ပို့ချရန် စီစဉ်ခြင်း - ဋ္ဌာနတွင်းလုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ တိုးတက်စေခြင်း	ထိပ်တန်းအဆင့် ဦးစားပေး	IT&PRDP + TDP + PRLP+ IP	အချိန်မီပြီးစီးမှု
	၂.၁.၃. အများပြည်သူ သတင်း အချက်အလက်ဆိုင်ရာ အစီ အစဉ်များကို နိုင်ငံတော်အဆင့် လုပ်ဆောင်ခြင်း	- အစီအစဉ်ပြုလုပ်ခြင်း (သတင်းလက်ကမ်းစာစောင်များထုတ်ဝေ ခြင်း၊ ဝက်ဘ်ဆိုက်မွမ်းမံခြင်း၊ တရားသူကြီးများအတွက် မီဒီယာ လက်စွဲ ထုတ်ဝေခြင်း) - တရားရေးဂျာနယ်နှင့် နှစ်စဉ်စီရင်ထုံးစာအုပ် ထုတ်ဝေခြင်း - USC၏ ဆောင်ရွက်ချက်များ၊ လုပ်ငန်းများ မှတ်တမ်းစာအုပ် ပြုစု ခြင်း၊ ဖြန့်ဝေခြင်း - အာဆီယံတရားရေးပေါ်တယ် ဖွံ့ဖြိုးစေခြင်း - နိုင်ငံခြား ဥပဒေ/ တရားရေး အဖွဲ့အစည်းများ နှင့် ဥပဒေများ၊ ဥပဒေရေးရာ စာအုပ်များနှင့် အခြား အရာများ ဖလှယ်ခြင်း - ပထမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခြင်း	အထူး အရေးကြီး ထိပ်တန်းအဆင့် အလယ်အလတ် အဆင့် ထိပ်တန်းအဆင့်	IT&PRDP + UNICEF + PRLP+ UNDP LPDP IR&RDP IT&PRDP + IR&RDP IC+UNDP	တရားရုံးအပေါ် ပြည်သူ တို့၏ အသိအမြင် တိုးတက်လာမှု (လေ့လာဆန်းစစ်မှု)
၂.၂. တရားရုံး အသိုက်အဝန်းတွင် သတင်းအချက် အလက်ဆိုင်ရာ အစီ အစဉ်များကို တိုးမြှင့်လုပ်ဆောင် ရန်	၂.၂.၁. တရားရုံးသတင်းအချက် အလက်ဆိုင်ရာ အစီအစဉ်များ ကို အကောင်အထည်ဖော်ရန်	- USC ၏ အင်တာနက်စာမျက်နှာတွင် ဒေသတရားရုံးများ အကြောင်း ဖော်ပြခြင်း - ရှေ့ပြေးတရားရုံး သတင်းအချက်အလက်များ ဖော်ပြခြင်း - USC ၏ သတင်းအချက်အလက်များ ဖော်ပြခြင်း	အထူး အရေးကြီး	IT&PRDP	တရားရုံးအပေါ် ပြည်သူ တို့၏ အသိအမြင် တိုးတက်လာမှု



အပိုင်း (၃) တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးရန်

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၃.၁. ပြည်သူ့ဘဏ္ဍာကို အသုံးပြုရာတွင် ပွင့်လင်း မြင်သာမှုရှိပြီး တာဝန်ယူမှု ရှိစေရန်အတွက် ဘတ်ဂျက် နှင့် ငွေအသုံးစရိတ် ရှင်းတမ်းများကို စီမံ ကြီးကြပ်ရန်၊ မှန်ကန် မှုတ သည့် တစ်စုတစ် စည်း တည်းသော ဘတ်ဂျက်ကို စီမံကြီးကြပ်ရေးအတွက် စွမ်းဆောင်ရည်တိုးမြှင့်ရန်	၃.၁.၁. USC နှင့် HC အဆင့် များတွင် တစ်စုတစ်စည်းတည်း သော တရားရုံးဘတ်ဂျက်ကို စီမံ ကြီးကြပ်သည့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်း	- ဘတ်ဂျက်တာဝန်ရှိသူများကို budget database သင်တန်းပေးခြင်း - ဘတ်ဂျက်ဖော်ပြချက် ပြင်ဆင်ခြင်း (budget narrative)	အထူး အရေးကြီး	BLDP	ရှင်းလင်းချက်နှင့်တကွ ဘတ်ဂျက် အချိန်မီ တင်ပြနိုင်မှု
	၃.၁.၂. ပေါင်းစည်း ထားသည့် မဟာဗျူဟာစီမံကိန်းနှင့် ဘတ်ဂျက်ဦးစားပေးအစီအစဉ် များ၏ လုပ်ငန်းစဉ်များကို သုံးသပ်ခြင်း	- USC၏ လက်ရှိမဟာဗျူဟာစီမံကိန်းကို ကျွမ်းကျင်သူဖြင့် အကဲဖြတ်ခြင်း - တရားစီရင်ရေးဆိုင်ရာဘတ်ဂျက် ဦးစားပေး လုပ်ငန်းစဉ်ကို ကျွမ်းကျင်သူဖြင့် အကဲဖြတ်ခြင်း - USC တွင် အသုံးပြုမည့်အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ငန်းစဉ်မြှင့်တင်မှု အကောင်အထည်ဖော်ခြင်း	အထူး အရေးကြီး	IC+ PRLP BLDP BLDP	မဟာဗျူဟာစီမံချက်နှင့် ဦးစားပေးသတ်မှတ်မှု၊ ဘတ်ဂျက်တို့ အချိတ် အဆက်မိမှု
၃.၂. ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် ထိရောက်မှုရှိသည့် တရား စီရင်ရေး စီမံခန့်ခွဲမှုအတွက် လိုအပ်သည့် စွမ်းဆောင်မှု များ မြှင့်တင်ရန်	၃.၂.၁. USC တွင် IT စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း	- USC နှင့် HCများအကြား ဆက်သွယ်မှုကွန်ယက် မြှင့်တင်ခြင်း - ရှေ့နေလိုဏ် လျှောက်ထားမှုများကို နှစ်အလိုက် မှတ်တမ်းတင်ထားခြင်း - ပြစ်မှု၊ တရားမ၊ စာချွန်တော် လျှောက်ထားမှုများကို နှစ်အလိုက် မှတ်တမ်းတင်ထားခြင်း	အထူး အရေးကြီး	IT&PRDP+ HC LIDP+UNDP CRJDP+ CJDP+ WDP	အချိန်တိုအတွင်း တိုးတက်မှု
	၃.၂.၂ USC ရုံးဝန်ထမ်းများ အတွက် ITသင်တန်းများပေး ခြင်း	- ဝန်ထမ်းများအားကွန်ပျူတာ အခြေခံသင်တန်းပေးခြင်း - ဝန်ထမ်းများအားကွန်ပျူတာ အဆင့်မြင့်သင်တန်းပေးခြင်း - Case Management System သင်တန်းပေးခြင်း	ထိပ်တန်း အဆင့် ဦးစားပေး	TDP+UNDP IT&PRDP+ IP+TDP+PRLP + CMC	သင်တန်းပေးပြီး ဝန်ထမ်းအရေအတွက်



အပိုင်း(၄) သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာ

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၄.၁. တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများ၏ ဗဟုသုတ၊ လုပ်ငန်း ကျွမ်းကျင်မှုနှင့် စွမ်းရည် များ တိုးမြှင့်ပေးရန်	၄.၁.၁. တရားသူကြီးများအတွက် သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာသင်တန်း များတိုးမြှင့်ပို့ချပေးခြင်း။	- လက်တွေ့ကျွမ်းကျင်မှုအပါအဝင် ဦးစားပေးနယ်ပယ်များတွင် တရားသူကြီးများအတွက် သင်တန်းအစီအစဉ်များ ပြုလုပ်ခြင်း၊ (ဥပမာ စီမံခန့်ခွဲရေးနှင့် ကြီးကြပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ မှုခင်းစီမံခန့်ခွဲမှု၊ Code of Conduct၊ Legal English၊ Child Right) - လုပ်ငန်းဝင်သင်တန်း၏ သင်ရိုးညွှန်းတမ်းကို အဆင့်မြှင့်တင်ခြင်း - ကလေးသူငယ်တရားမျှတမှုရရှိရေးကိစ္စများအပါအဝင် သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း - မြို့နယ်၊ ခရိုင်အဆင့်တရားသူကြီးများ၊ ဝန်ထမ်းများအား ကလေးသူငယ်တရားမျှတမှုနှင့် စပ်လျဉ်းသည့်သင်တန်းများပေးရန်လိုအပ်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ လိုအပ်ပါကသင်တန်းပေးခြင်း - တရားသူကြီးများအား ပုံမှန်သင်တန်းပေးခြင်း - ဆရာဖြစ်သင်တန်းပေးခြင်း - ကလေးသူငယ်တရားစီရင်ရေးဆိုင်ရာ ပူးတွဲသင်တန်းများ ပေးခြင်း - ဆွေးနွေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများပြုလုပ်ခြင်း - ပညာသင်နှင့် ဥပဒေဆိုင်ရာသတင်းအချက်များ ဖြန့်ဝေခြင်း - နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆောင်ရွက်မည့် စွမ်းရည်တိုးမြှင့်မှုဆိုင်ရာ သင်တန်းများအတွက် နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊ ဆောင်ရွက်ခြင်း - နိုင်ငံခြားအစည်းအဝေး၊ သင်တန်း၊ လေ့လာရေးအတွေ့အကြုံ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း - ဥပဒေရေးရာသုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်း - အာဆီယံတရားရေးအဖွဲ့အစည်းများနှင့် ပူးတွဲသင်တန်းများကျင်းပခြင်း၊ - နိုင်ငံခြားတရားရုံးများတွင် တရားရေးအရာရှိများကို တွဲဖက်ထားခြင်း၊ - လူငယ်တရားသူကြီးများအတွက် ပညာတော်သင်အစီအစဉ်များ ဆောင်ရွက်ခြင်း	ထိပ်တန်းအဆင့် ဦးစားပေး	TDP + IP/UNDP TDP+WG+JICA / UNDP+ TDP+UNICEF UNICEF TDP+UNDP+IP+ UNICEF+JICA IR&RDP+IP/ ASEAN-J IR&RDP+ UNICEF IR&RDP IR&RDP IR&RDP IR&RDP	တရားရုံးအသုံးပြုသူ၏ ကျေနပ်မှု+သင်တန်းပေး မှုအရေအတွက်+ သင်တန်းသားများ၊ သင်တန်းနှင့်ဆက်စပ် ပတ်သက်သူများ၊ သင်တန်းကြီးကြပ်သူ များ၏ သုံးသပ်ချက်



အပိုင်း(၄) သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာ

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်များ	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
	၄.၁.၂. တရားရုံးဝန်ထမ်းများ အတွက် ပြည်သူလူထု၏ ကျေနပ်မှု ကို ထိရောက်လုံလောက်စွာ တိုးမြှင့်နိုင်သည့် စွမ်းရည်ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း။	- ရုံးဝန်ထမ်းများအတွက်စံသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများ ဖြစ်ပေါ်စေခြင်း၊ - ဝန်ထမ်းလက်စွဲ(များ) ရေးဆွဲခြင်း၊ - ရွှေ့ပြောင်းတရားရုံးဝန်ထမ်းများအတွက် စွမ်းရည်ဆိုင်ရာ သင်တန်းပေးခြင်း - ဝန်ထမ်းများအား အမှုလက်ခံသည့်သင်တန်းများ ပေးခြင်း၊ - ဝန်ထမ်းများအား ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာသင်တန်းများ ပေးခြင်း၊	ထိပ်တန်းအဆင့် ဦးစားပေး	TDP + HC + ADP + CRJDP + CJDP	တရားရုံးအသုံး ပြုသူ၏ ကျေနပ်မှု၊ သင်တန်း မတိုင်မီနှင့် သင်တန်း ပြီးဆုံးပြီးနောက် အကဲဖြတ်ခြင်း၊ သင်တန်း၏ထိရောက် မှုအပေါ်အကဲဖြတ်ခြင်း
	၄.၁.၃. တရားသူကြီးများ ဗဟုသုတ အရင်းအမြစ် လက်လှမ်းမီစေရေး အတွက် တရားရုံး စာကြည့်တိုက် များ၏ အဆင့်မြှင့်တင်ပေးခြင်း	ပြည်ထောင်စုတရားလွှတ်တော်ချုပ် စာကြည့်တိုက်အတွက် စီမံချက် ရေးဆွဲခြင်း၊ (ဥပမာ - E library အတွက်ပြင်ဆင်ဆောင်ရွက်ခြင်း)	အလယ် အလတ် အဆင့် ဦးစားပေး	IR&RDP+ IT&PRDP+ IP	လုပ်ငန်းပြီးစီးမှု
၄.၂. တရားသူကြီး များ၏ ပညာရပ် ဆိုင်ရာ တိုးတက်ရေး အတွက် စွမ်းဆောင် ရည် မြှင့်တင်ပေးရန်	၄.၂.၁ USC ၏လေ့ကျင့်ခန်းနှင့် တရားရေး လေ့ကျင့်သင်တန်း ကျောင်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း	- JICA Project အရ ဂျပန်သို့ နှစ်စဉ်လေ့လာရေးသွားရောက် ခြင်း - သင်တန်းကျောင်း အဖွဲ့အစည်းတိုးတက်မှုဆိုင်ရာ စီမံကိန်း (ဥပမာ အထောက်အပံ့ပစ္စည်းများ၊ စာကြည့်တိုက်၊ IT၊ ဖွဲ့စည်းပုံ၊ ဝန်ထမ်း ဖြည့်တင်းခြင်း၊ သင်ရိုးညွှန်းတမ်း တိုးတက်ဖြစ်ပေါ်စေခြင်း၊ သင်တန်းဆရာ ခေါ်ယူခြင်း၊ ဆရာဖြစ်သင်တန်း)	ထိပ်တန်းအဆင့် ဦးစားပေး	USCWG+ JICA+ TDP TDP + JICA	အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုဖြစ်ရန် အကောင်အထည်ဖော် ဆောင်ရွက်မှု အရေအတွက်
	၄.၂.၂. ကျင့်ဝတ်စည်းကမ်းများ ကို ပြန်လည်သုံးသပ်ခြင်း၊ တရား စီရင်ရေးဆိုင်ရာ ပညာရပ်နှင့် ကျင့်ဝတ်ဆိုင်ရာ နည်းဗျူဟာ များ မြှင့်တင်ခြင်း၊	- ကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်များချမှတ်ခြင်း - ကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း - တရားစီရင်ရေးကျင့်ဝတ် မူကြမ်း ရေးဆွဲခြင်း - တရားစီရင်ရေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်း ရှာဖွေခြင်း၊ လုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်း - တရားစီရင်ရေးပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း	အထူး အရေးကြီး	ECRC+ICJ+ UNDP PDWG+PRLP	လုပ်ငန်းဆောင်ရွက် ပြီးစီးမှု



မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၅.၁. မှုခင်းလုပ်ငန်းစဉ်များ အချိန်မီ ဆောင်ရွက် နိုင်မှု တိုးတက်လာစေရေး အတွက် ရွှေ့ပြေးတရားရုံး၏ မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကောင်းဆုံးကျင့်စဉ်များကို တိုးမြှင့်လုပ်ဆောင် ရန်	၅.၁.၁. တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများအတွက် မှုခင်း စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ပို့ချ ပေးခြင်း။	- အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူဖြင့် တရားရေးအရာရှိများ ၊ တရားသူကြီးများအတွက် သင်တန်းစီစဉ်ပေးခြင်း၊ - အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူမှ HC များနှင့် အမှုများသည့်ခရိုင်၊ မြို့နယ် တရားရုံးမှ တရားသူကြီးများကို သင်တန်းပေးခြင်း၊ - ရွှေ့ပြေးတရားရုံးတရားသူကြီးများနှင့် ဝန်ထမ်းများအတွက် မှုခင်း စီမံခန့်ခွဲမှု အထူးသင်တန်းပို့ချခြင်း - မှုခင်းစီမံခန့်ခွဲရေးလေ့ကျင့်သင်ကြားမှုကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း၍ ဆရာဖြစ်သင်တန်းပေးခြင်း	အထူး အရေးကြီး	TDP + PRLP	အမှုပြီးပြတ်မှု တိုးတက် လာခြင်း+ စစ်ဆေးဆဲ အမှုကြာမြင့်သည့်ကာလ လျော့နည်းလာခြင်း+ အမှုရုံးချိန်းသေချာမှု တိုးတက်လာခြင်း +တရားရုံး အသုံးပြုသူ များ၏ ကျေနပ်မှု
	၅.၁.၂. မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အကောင်းဆုံးကျင့်စဉ်များကို မြှင့်တင်ပေးခြင်း။	- မှုခင်းလုပ်ငန်းစဉ်ဇယား အသုံးပြုခြင်း၊ - အာဆီယံဒေသအတွင်း တရားမဆင့်စာချုပ်အုပ်စု လွယ်ကူစေရန် စွမ်းဆောင်ရည် မြှင့်တင်ခြင်း	အလယ် အလတ် အဆင့် ဦးစားပေး	CMC+ CRJDP + CJDP + PRLP	
	၅.၁.၃. မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် ပြောင်းလဲ မှုများကို ချိတ်ဆက်ဆောင်ရွက် ပေးခြင်း။	- ရွှေ့ပြေးတရားရုံးရှိ ပြည်သူနှင့် အဓိကသက်ဆိုင်သူများ (ဥပမာ ရဲ၊ ဥပဒေအရာရှိ၊ ရွှေ့နေများ) သို့ မှုခင်းစီမံခန့်ခွဲမှု ဆိုင်ရာပြောင်းလဲမှု များကို ရှင်းလင်းပြောပြရန် အစီအစဉ်ပြုလုပ်ခြင်း - ကလေးသူငယ်တရားစီရင်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ပုံမှန်အစည်းအဝေး များ ကျင်းပခြင်း၊	အထူး အရေးကြီး	PC USC+ GP UNICEF	
	၅.၁.၄ ရွှေ့ပြေးတရားရုံးများတွင် အချက်အလက်ကိန်းဂဏန်းများ (ဥပမာအားဖြင့် ပြက္ခဒိန်နှစ် အလိုက် အမှုပြီးစီးမှု၊ စစ်ဆေးဆဲ အမှုများ၏ ကြာမြင့်ချိန်၊ ရွှေ့ပြေး တရားရုံးများ နှင့် တစ်နိုင်ငံလုံး၏ အမှုစီရင် ဆုံးဖြတ်ရန် ကြန့်ကြာသည့် အချိန်တိုကို) ကောက်ယူခြင်းနှင့် ၎င်းနောက် အချက်အလက် ကိန်းဂဏန်း ကောက်ယူသည့် နည်းလမ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးမြှင့်ခြင်း	- လက်ရှိမှုခင်းစာရင်းများကို ပြန်လည် သုံးသပ်ခြင်း၊ လိုအပ် သည်များ(ဥပမာ မော်တော်ယာဉ်မှုခင်းများကို အခြားမှုခင်း များနှင့်ခွဲခြား အစီရင်ခံခြင်း) ကို ပြောင်းလဲဆောင်ရွက်ခြင်း - မှုခင်းစီမံခန့်ခွဲမှု၏ တိုးတက်မှုကို သိရှိရန် တစ်နိုင်ငံလုံး၏ မှုခင်းစာရင်းများကို ဆန်းစစ်လေ့လာခြင်း - မှုခင်းစီးဆင်းမှုအခြေအနေဆိုင်ရာ အသေးစိတ်အချက်အလက်များ ရရှိရန်အတွက် သတ်မှတ်တရားရုံးရှိ ပြီးပြတ်ပြီးအမှုများကို နမူနာ ကောက်ယူ၍ စစ်တမ်းပြုလုပ်ခြင်း	အထူး အရေးကြီး	CRJDP CMC+ CRJDP + CJDP + PRLP UNDP	



အပိုင်း(၅) အမှုများစစ်ဆေးရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု

မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၅.၂. ပိုမိုထိရောက်မှုရှိစေရန် တရားစီရင်ရေးဆိုင်ရာ အဓိကလုပ်ငန်းစဉ်များကို လူကိုယ်တိုင်အစား အလိုအလျောက်စက်များဖြင့် လုပ်ဆောင်ရန်နှင့် ထိရောက်မှုရှိသည့် လုပ်ငန်းစနစ်အသုံးပြုခြင်း	၅.၂.၁. မှုခင်းလမ်းကြောင်း လုပ်ငန်းစဉ်များနှင့်အမှုတွဲ ထိန်းသိမ်းခြင်းလုပ်ထုံးလုပ်နည်း များကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်ပါက ထိရောက်သော လုပ်ငန်းစနစ်အသုံးပြုခြင်း	▪ မှုခင်းလမ်းကြောင်းလုပ်ငန်းစဉ်များ၊ ဌာနအလိုက် တောင်းခံသော ပုံစံများကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းစဉ်စနစ် သတ်မှတ်ခြင်း၊ ▪ အမှုတွဲထိန်းသိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်း၊ ▪ USC၊ HC အမှုတွဲထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပေးခြင်း	ထိပ်တန်းအဆင့် ဦးစားပေး	CMC + PRLP CMC CMC	တရားရုံးလုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများအား ထိရောက်စွာ ဆောင်ရွက် ထားနိုင်မှု အတိုင်းအတာ
	၅.၂.၂. လူအစားစက်များဖြင့် အလို အလျောက်လုပ်ဆောင်မည့် မှုခင်းစီမံခန့်ခွဲမှုစနစ် (CMS) ကို စတင်လုပ်ဆောင်ခြင်း	▪ CMS ဒီဇိုင်းကို ပြန်လည်သုံးသပ်ခြင်း ▪ တိုးချဲ့ရှေ့ပြေးတရားရုံးများတွင် CMS နှင့်ချိတ်ဆက်အသုံးပြုရန် ကွန်ပြူတာ နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့ခြင်း ▪ ရှေ့ပြေးတရားရုံးများတွင် လက်တွေ့ အကောင်အထည်ဖော်ခြင်း	အလယ်အလတ် အဆင့် ဦးစားပေး	CMC+ IT& PRDP + CRJDP + CJDP + IP	စက်များဖြင့် အလို အလျောက် လုပ်ဆောင် မည့်မှုခင်းစီမံခန့်ခွဲမှု စနစ် (CMS)ကို အသုံး ပြုနိုင်သည့် တရားရုံး အရေအတွက်
	၅.၂.၃. တရားရေးဌာန တစ်ခုလုံး အတွက် သတင်းနည်းပညာ(IT) အသုံးပြုမှုဆိုင်ရာ ပင်မလုပ်ငန်း စီမံချက်တစ်ရပ်ပြင်ဆင်ထားခြင်း	▪ တရားရေးဌာနတစ်ခုလုံးအတွက် သတင်းနည်းပညာ(IT) အသုံး ပြုမှုဆိုင်ရာ ပင်မလုပ်ငန်းစီမံချက်ရေးဆွဲခြင်း	အလယ်အလတ် အဆင့် ဦးစားပေး	IT&PRDP + IP	အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှု



အပိုင်း(၅) အမှုများစစ်ဆေးရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု


မဟာဗျူဟာ ရည်မှန်းချက်	မဟာဗျူဟာ အစီအစဉ်	ဆောင်ရွက်ချက်များ	ဦးစားပေး အဆင့်	တာဝန်ရှိသူ	ရလဒ် တိုင်းတာခြင်း
၅.၃. ရွှေ့ပြောင်းတရားရုံး၏ မူခင်းစီမံခန့်ခွဲမှုအစီအစဉ်မှ တစ်ဆင့် အချိန်နှင့် တစ်ပြေး ညီ ဆောင်ရွက်နိုင်မှု မြှင့်တင် ရေးအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ရန်	၅.၃.၁ ပြစ်မှုနှင့် တရားမမှုခင်း များတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှုမြှင့်တင်ရေး အတွက် ဥပဒေနှင့်လုပ်ထုံး လုပ်နည်းဆိုင်ရာလိုအပ်ချက် များကို အကြံပြုခြင်း	၂၀၁၄ ခုနှစ် စာချုပ်တော်အမိန့်လျှောက်ထားမှု ဆိုင်ရာဥပဒေ၊ နည်းဥပဒေတို့ကို ပြန်လည်သုံးသပ်ခြင်း၊ - ကြန့်ကြာမှုခင်းများအမြန်ပြီးပြတ်ရေးအတွက် နည်းလမ်း ရှာခြင်း	ထိပ်တန်းအဆင့် ဦးစားပေး	CMC+ LPDP+ WDP CJDP+ CRJDP	အကြံပြုထားသည့် ဥပဒေ များကို ပြောင်းလဲနိုင်မှု
	၅.၃.၂.တည်ဆဲဥပဒေများ ပြင်ဆင်ခြင်း၊ ဥပဒေသစ်ရေး ဆွဲ ခြင်းနှင့် ဥပဒေအကောင်အထည် ဖော်မှုဆိုင်ရာ ယန္တရားကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ ဆောင်ရွက်ခြင်း	- ဥပဒေများရေးဆွဲရန် ညှိနှိုင်းခြင်း၊ အကြံပြုချက်ရယူခြင်း၊ ရေးဆွဲခြင်း၊ တင်ပြခြင်း (အနုညာတ၊ သက်သေခံ၊ လူမွဲ၊ အသိဉာဏ်ပစ္စည်းနှင့် ဆက်နွှယ်သည့် ဥပဒေစသည်များ) - ထိရောက်သော အသိဉာဏ်ပစ္စည်းဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေး စနစ်တည်ထောင်ခြင်း - လူမွဲဖြစ်ခြင်းနှင့်ဆိုင်သည့် ဥပဒေရေးဆွဲမှုအတွက် မူဝါဒရေးဆွဲခြင်း - ဥပဒေဆိုင်ရာ လေ့လာမှုစာတမ်းများပြုစုခြင်း၊ တင်ပြခြင်း - ဥပဒေကြမ်းများအပေါ် စိစစ်လေ့လာခြင်း၊ အကြံပြုခြင်း	ထိပ်တန်းအဆင့် ဦးစားပေး	IR&RDP+ LPDP+IP WG+JICA+IP WG+JICA+IP IR&RDP	အကြံပြုထားသည့် ဥပဒေများကို ပြောင်းလဲ နိုင်မှု



ADP	စီမံရေးရာဌာန
ASEAN J	အရှေ့တောင်အာရှနိုင်ငံများ၏ တရားရေးအဖွဲ့အစည်းများ
BLDP	ဘတ်ဂျက်နှင့် ထောက်ပံ့ဌာန
CJDP	တရားမတရားစီရင်ရေးဌာန
CRJDP	ပြစ်မှုတရားစီရင်ရေးဌာန
CMC	မှုခင်းစီမံခန့်ခွဲမှုကော်မတီ
CMS	မှုခင်းစီမံခန့်ခွဲမှုစနစ်
ECRC	ကျင့်ဝတ်စည်းကမ်းပြန်လည်သုံးသပ်ရေးကော်မတီ
GP	အစိုးရမိတ်ဖက်အဖွဲ့အစည်းများ
HC	တရားလွှတ်တော်
IC	မဟာဗျူဟာစီမံကိန်းလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီ
ICJ	အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့
IP	အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ
IR & RDP	အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန
IT	သတင်းနည်းပညာ
IT & PRDP	သတင်းနည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးဌာန



JICA	ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
LIDP	ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန
LPDP	ဥပဒေလုပ်ထုံးလုပ်နည်းဌာန
OUSC	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး
OUSCWG	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ လုပ်ငန်းအဖွဲ့
PC	ရှေ့ပြေးတရားရုံး
PDWG	အတတ်ပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့
PRLP	အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးစီမံကိန်း
TDP	လေ့ကျင့်ဌာန
UNDP	ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
UNICEF	ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့
USAID	အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်
USC	ပြည်ထောင်စုတရားလွှတ်တော်ချုပ်
WDP	စာချုပ်တော်အမိန့်ဆိုင်ရာဌာန





တရားမျှတရေး အတူတကွ မြှင့်တင်ပေး